

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၃-၀၃(က)

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ)နှင့် ဝင်ငွေခွန်နည်းဥပဒေ ၅၊ နည်းဥပဒေခွဲ(ခ)တို့အရ အခြေပစ္စည်းမှမြတ်စွန်းငွေအတွက် ဝင်ငွေကြေညာလွှာပေးပို့ရန် အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်းအနေဖြင့် ၂၀ - ၂၀ ဝင်ငွေနှစ်အတွင်း အခြေပစ္စည်းရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်း ဖြင့် လွှဲပြောင်းခြင်းပြုလုပ်ကြောင်း သိရှိရပြီး အခြေပစ္စည်းမှမြတ်စွန်းငွေနှင့်စပ်လျဉ်း၍ အခွန်ပေးဆောင်ထိုက်သည်ဟု ယူဆပါသည်။

၂။ သို့ရာတွင် အဆိုပါ အခြေပစ္စည်းမှ မြတ်စွန်းငွေအတွက် ဝင်ငွေကြေညာလွှာကို ပေးပို့ထားခြင်းမရှိသည်ကို တွေ့ရှိရသဖြင့် အောက်တွင် လက်မှတ်ရေးထိုးသူထံသို့ -----ခုနှစ်၊ -----လ၊ -----ရက်နေ့ထက် နောက်မကျဘဲ ပေးပို့ရန် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(စ)နှင့် ဝင်ငွေခွန်နည်းဥပဒေ ၅၊ နည်းဥပဒေခွဲ(ခ)အရ အကြောင်းကြားပါသည်။

၃။ ဤအကြောင်းကြားစာနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ပါက ရနိုင်သရွေ့အထောက်အထားများကို အခြေပြု၍ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ(ဂ) အရ အခွန်စည်းကြပ်ခြင်း၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၇ အရ ဒဏ်ငွေတပ်ရိုက် ခြင်း၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၈ အရ အရေးယူခြင်းတို့ကို ခံရဖွယ်ရှိကြောင်း အသိပေးအပ်ပါသည်။



တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

မိတ္တူကို

ရုံးလက်ခံ